

# ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်

ငြိမ်းချမ်းရေးတည်ဆောက်စဉ်ကာလတွင် ရှမ်းပြည်နယ်အလယ်ပိုင်း၌ ဘာကြောင့် ကြီးမားတဲ့ထိုးစစ်တွေ ဆင်နေရသနည်း ဆိုသည်ကို သမတ အိုဘားမားက မြန်မာအစိုးရကို မေးရမည်။

၂၀၁၄ခု ဇွန်လမှစ၍ ရှမ်းပြည်အလယ်ပိုင်းတွင် မြန်မာစစ်တပ်မှ ကြီးမားသည်. ထိုးစစ်များဆင်နေခြင်းသည် လက်ရှိတည်ရှိဆဲအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ရကျသည်။ မြန်မာအစိုးရ ကြွေးကြော်နေသည့် တပြည်လုံးအပစ်အခတ်ရပ်စဲ ရေးတည်ဆောက်နေပါသည်ဆိုသည့်နှင့်လည်း လုံးဝဆန့်ကျင်နေပါသည်။ သမတ အိုဘားမားသည် နေပြည်တော်၌ သမတ ဦးသိန်းစိန်နှင့်တွေ့ချိန်တွင် ထိုထိုးစစ်တို့ကို ချက်ချင်းရပ်ဆိုင်းရန်နှင့် ပြည်တွင်းစစ်ရပ်စဲရန်အတွက် ပြောပေးရန် နိုင်ငံရေးဆွေးနွေး ပွဲများစတင်ရန်ကျွန်ုပ်တို့ ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများနေနှင့် တောင်းဆိုလိုက်ပါသည်။

၂၀၁၄ခု ဇွန်လမှစ၍ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) လက်အောက်ရှိ ကျေးသီးနှင့် မိုင်းရှူးမြို့နယ်မှနေရာများကို မြန်မာစစ်တပ်မှ ထောင်ချီသည့်အင်အားများဖြန့်ကျက်၍ တိုက်ခိုက်သိမ်းပိုက်နေခဲ့သည်။ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) သည် ၂၀၁၂ခုနှစ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အသစ်ပြန်လည်ရေးထိုးထားသည့်အဖွဲ့ ဖြစ်သည်။ မြန်မာစစ်တပ်သည် ဂျက်လေယာဉ်များ၊ ရဟတ်ယာဉ်များ အသုံးပြုသည်ပြီး အရပ်သားများနေထိုင်ရာဒေသများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင့်ရာနှင့်ချီသော ရွာသားများထိမ်းရှောင်ထွက်ပြေးကြရပြီး ရွာသားများကို နှိပ်စက်သတ်ဖြတ်ခြင်း၊ ပစ္စည်းများလုယက်ခြင်းကြောင့် ရွာသား ၃၀၀ ခန့်မှာ ဒေသရှိဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြရသည်မှာ ၄ လကျော်ခဲ့ပြီ။ ရွာထဲတွင် မြန်မာစစ်တပ်မှတပ်စွဲထားသဖြင့် ရွာသို့မပြန်နိုင်ကြပေ။

စစ်ဆင်ရေး၏ ရည်မှတ်ချက်တစ်ခုမှာ တိုင်းရင်းသားဒေသရှိ သယံဇာတပေါကြွယ်သော နေရာများကို သိမ်းပိုက်ထိန်းချုပ်ရန်ဖြစ်ကြောင်းထင်ရှားသည်။ ထိုသယံဇာတတို့ကိုနိုင်ငံရေးဆွေးနွေးပွဲနှင့်ဖက်ဒရယ်ပြည်ထောင်စုဖြစ်ရေးတို့ကိုမစောင့်တော့ဘဲ နေပြည်တော်ရှိအစိုးရသည် ဒေသတွင်းနှင့် နိုင်ငံခြားအရင်းအနှီးမြုပ်နှံသူတို့ကို အမျိုးမျိုး အခွင့်ထူးပေး၍ ရောင်းစားလိုသောကြောင့် ဖြစ်သည်။

မြန်မာအစိုးရသည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပြောင် မထေမဲ့မြင်ပြုခါ တိုင်းရင်းသားပြည်သူများအပေါ်ဖိနှိပ်ညှဉ်းပမ်းနေသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းမှ တိတ်ဆိတ်လျှက်လစ်လျူရှုမှုကပိုမိုအားပေးနေခဲ့သည်။ ထိုကြောင့် သမတ အိုဘားမားအနေနှင့် ဒီတပတ် သမတဦးသိန်းစိန်နှင့်

တွေ့ရာတွင် ရှမ်းပြည်နယ်၌ လက်ရှိလုပ်ဆောင်နေသည့်ထိုးစစ်ကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုရန် အရေးတကြီး လိုအပ်နေပါသည်။ ကျွန်ုပ်တို့တိုင်းပြည်တွင် ငြိမ်းချမ်းရေးရရှိရန် မြန်မာအစိုးရကို အောက်ပါခြေ လှမ်းများလှမ်းရန် ဖိအားပေးသင့်ပါသည်။

+ ရှမ်းပြည်နယ်နှင့် တခြားတိုင်းရင်းသားဒေသရှိ ထိုးစစ်များကို မြန်မာစစ်တပ်မှ ချက်ချင်းရပ်တန့်ရန်၊ စစ်တပ်တိုးချဲ့ခြင်းမပြုလုပ်ရန်၊ ပဋိပက္ခဖြစ်ဒေသများမှ စစ်တပ်များ ရုတ်သိမ်းရန်။

+ တိုင်းရင်းသားများအား မြန်မာစစ်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရန်။

+ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ စစ်မှန်သည့်ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး၊ မြန်မာပြည်တွင် ဒီမိုကရေစီရရှိရေးအတွက် မြန်မာအစိုးရသည် တိုင်းရင်းသားတော်လှန်ရေး လက်နက်အင်အားစုများနှင့် နိုင်ငံရေး ဆွေးနွေးပွဲများစတင်ရန်။

+ ဒေသခံလူထုများ၏ အခွင့်အရေးကိုအာမခံချက်ရှိသော အခြေခံဥပဒေပြင်ဆင်ခြင်း၊ ပဋိပက္ခများကို နိုင်ငံရေးအရ ဖြေရှင်းခြင်းများပြီးမှသာ တိုင်းရင်းသားနယ်မြေအတွင်းရှိ သယံဇာတများထုတ်ယူခြင်း အကြီးစားဖွံ့ဖြိုးမှုလုပ်ငန်းများ လုပ်ဆောင်ခြင်းကို ရပ်တန့် ရန်။

+ ပဋိပက္ခဖြစ်နေသော ရှမ်းပြည်နယ်ဒေသများတွင် ကြီးမားသော ဆည်ဆောက်လုပ် ရေးလုပ်ငန်းများ၊ သတ္တုတွင်းလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံခြင်းဖြင့် မိသားစုလိုက်ကြီး ပွားချမ်းသာနေသော မြန်မာအစိုးရအဖွဲ့ဝင် ဦးအောင်သောင်းကို အမေရိကန်အစိုးရမှ နံမည်ပျက်စာရင်းတွင် ထည့်သွင်းခြင်းကို ကျွန်ုပ်တို့ဝမ်းမြောက်ပါသည်။ ထိုကဲ့သို့ မြန်မာအစိုးရအား စစ်တပ် - စစ်တပ်ခြင်းပူပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းခြင်းအပါအဝင် ဖိအားပေးခြင်းကို ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းပါသည်။ မြန်မာပြည်တွင် ပဋိပက္ခဖြစ်နေသော တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေမည့် ရင်းနှီးမြုပ်နှံမှုကို အမေရိကန်အစိုးရနှင့် အမေရိကန်ကော်ပိုရေးရှင်းများအနေနှင့် ရပ်ဆိုင်းပေးရန် ကျွန်ုပ်တို့ တောင်းဆိုမှုကိုသိစေအပ်ပါသည်။

နိဂုံးချုပ်အားဖြင့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုအတွက် တိုင်းရင်းသားလူထု တို့၏ တောင်းဆိုချက်ကိုအားပေးခြင်းဖြင့် အမေရိကန်အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် အကျိုးပြုသူဖြစ်စေရန် တိုက်တွန်းအပ်ပါသည်။

ပါဝင်သည့် ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများ -

- 1) Shan Human Rights Foundation (SHRF)
- 2) Shan State Development Foundation (SSDF)
- 3) Shan Women's Action Network (SWAN)
- 4) Shan Sapawa Environmental Organization (SSEO)
- 5) Shan State Organization (SSO)
- 6) Shan Youth Network (SYNG)
- 7) Shan Youth Power (SYP)
- 8) Shan Students Union (Thailand)
- 9) Migrant Students Group (MSG)
- 10) Tai Literature & Culture Society (TLCS)
- 11) Workers Solidarity Association (WSA)
- 12) Migrant Workers Federation (MWF)

Contact Person:

- 1) Sai Khur Hseng + 66 81 672 2031
- 2) Ying Harn Fah + 66 92 627 848
- 3) Sai Haw Hseng + 66 93 264 9487